

# Second Stakeholders Forum on Labour Law Reform and Institutional Capacity Building

Sedona Hotel , Yangon  
29-30 September 2016

# Culture of Social Dialogue in Myanmar

မြန်မာနိုင်ငံ၏ Social Dialogue ယဉ်ကျေးမှု

Presented by  
Khaing Zar Aung  
Central Executive Committee member  
Confederation of Trade Unions Myanmar

- ၁၉၆၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ Social Dialouge အကြောင်းအရာ။
- ၂၀၁၁/ ၂၀၁၂ တွင် အုလုပ်သမားဥပဒေများ ပေါ်ပေါက်ခဲ့မှု  
အကြောင်းအရာနှင့် အခက်အခဲများ။
- Stakeholders/ Social Partners များရဲ့ အခန်းကဏ္ဍ။

# ၂၀၁၂ မှ လက်ရှိ အချိန်ထိ Social Dialogue အခြေအနေ

- ၁) အလုပ်သမား ဥပဒေများ စတင်ရေးဆွဲမှု/ ပြင်ဆင်မှုတွင် အလုပ်သမား သမဂ္ဂ ကိုယ်စားလှယ်များ ဖိတ်ကြားမခံရခြင်း။
- ၂) ပထမမူကြမ်းအဖြစ် ရေးဆွဲပြီးတဲ့ ဥပဒေတွေကို ဆွဲးနွေးဖို့ ဖိတ်ခေါ်ခံရတဲ့ အခါမှာ လည်း လုံလောက်တဲ့ ပြင်ဆင်မှု ပြုဖို့ အချိန်မရရှိခြင်း။
- ၃) အွာစည်းအွှေဝေးတွေမှာ TU ကိုယ်စားလှယ်တွေရဲ့ တင်ပြချက် ထိည့်သွင်းစဉ်းစားခြင်း၊ ရှိ/မရှိ မသိရှိရခြင်း/ ထိည့်သွင်းစဉ်းစားခြင်း မရှိခြင်း။
- ၄) လွှတ်တော်သို့ တင်သွင်းသည့် ဥပဒေမူကြမ်းသည် SD မှ ရရှိသည့် ရလာဒ်များ မဟုတ်ခြင်း။

## ၂၁၂ မှ လက်ရှိ အချိန်ထိ Social Dialogue အကြောင်း - J

- ၅) Social Partners များ၏ စိတ်နေသဘောထုံးများ။ (Attitudes)
- ၆) Social Partners များ၏ စွမ်းဆောင်ရည်များ။ (Capacity)

## အကံပြချက်များ

- Social Partners တွေသည် ဥပဒေပြင်ဆင်၊ ရေးဆွဲခြင်း လုပ်ငန်းစဉ်တစ်လျှောက် တစ်စိုက်မတ်မတ်ပါဝင်နိုင်ရေး။
- လွှတ်တော်သို့ တင်သွင်းမည့် ဥပဒေမှုကြမ်း။
- စွမ်းရည်မြှင့်တင်ရေးသင်တန်းများ (Social Dialogue အတွက် ပြင်ဆင်မှ)
- စနစ်ကျော် အလုပ်ဖြစ်သော အမျိုးသားအဆင့် သုံးပွဲ့ဆိုင် ကော်မတီ (Functional National Tripartite Committee)
- တစ်စိုက်မတ်မတ် ပါဝင်ဆောင်ရွက်မှု၊ ထာဝန်ယူမှု၊ ထာဝန်ခံမှု (commitment/accountabilities and responsibilities)

Thank You Very Much For Your Attention!!!

ကျေးဇူးတင်ပါတယ်။